



မိမှာ ဘဲလို့ ပြောတယ်။ အဲဒီ အင်္ကျီက သူ့အဖေ ဩစတေးလျက ဝယ်လာပေးတာ အသစ်တဲ့။ ဆရာလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ ကျွန်မအရမ်း စိတ်ပူနေမိတယ်။ အဖြူရောင် ဆိုရင် ချွတ်ဆေး သုံးပြီး လျော်ရင် လွယ်သေးတယ်။ ဒါနဲ့ ကျွန်မလည်း ဘုရားသခင် ဆီမှာ စိတ်နှလုံးအကြွင်းမဲ့ ဆုတောင်းပြီး ဒီတစ်ခါတော့ တကယ်ဘဲ သက်သေ ခံဖြစ်အောင် ကြိုးစားမယ်လို့ ကတိထပ်ပေးတယ်။ ကြိုးစားပြီး လျော်လိုက် တယ်။ ဘုရားသခင် အရမ်း ကောင်းမြတ်တယ်။ အင်္ကျီက နဂိုအတိုင်း ဖြစ်သွားတယ်။ ဆရာမကို ပြတော့ သူတောင် အံ့ဩသွားတယ်။ ဘုရားသခင်ဟာ ကျွန်မ ဘေးမှာ အမြဲ ရှိတယ်။ အသက်ရှင်တဲ့ ဘုရားဆိုတာကို ကျွန်မ ပိုပြီးသိရှိလာတယ်။ ဘုရားသခင်က ကတိပေးတဲ့ အတိုင်း လုပ်မှ ကြိုက်တာကို ကျွန်မရှေ့မှာ သင်ခန်းစာတွေ ရရှိခဲ့ပါ တယ်။ နောက်ထပ်လည်း ပိုပြီး ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းတွေကို သက်သေ ခံနိုင်ဖို့ ကြိုးစားမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ စာဖတ်သူ အယောက်ဆီတိုင်း အပေါ် ဘုရားသခင် ကောင်းကြီး မင်္ဂလာ ကျရောက်ပါစေလို့ ဆုမွန်ကောင်း တောင်း ရင်း သက်သေခံလိုက်ပါတယ်။ ။ **ပြောင်းပြင်**

**ဆုတောင်းခြင်းနှင့်ဘုရားသခင်၏နာမတော်** လောမဲ



ဆုတောင်းသည့်အခါ သုံးစွဲရမည့် ဘုရားသခင်၏ နာမတော်ကို လေ့လာ ကြပါစို့။ ကမ္ဘာဦးမှ စတင်ပြီး ဘုရားသခင်နှင့် အနီးကပ် တိုက်ရိုက် ဆက်ဆံခဲ့ရသော အာဒံ၊ ဧဝ၊ နောဇ တို့၏ ဆက်ဆံရေးတွင် ဘုရား သခင်၏ နာမတော် နှင့်ပတ်သက်ပြီး ဖော်ပြချက် မတွေ့ရပါ။ အာဗြဟံသည်လည်း ဘုရားသခင်နှင့် တိုက်ရိုက် ဆက်ဆံခဲ့ရကြောင်း ကမ္ဘာဦးကျမ်း အခန်းကြီး ၁၂၊ ၁၅၊ ၁၇၊ ၁၈၊ ၂၂ တွင် တွေ့ရပါသည်။ အာဗြဟံ၏ ထူးခြားချက် တစ်ခုမှာ သူ ရောက်လေရာအရပ်တွင် ထာဝရ ဘုရား ဖို့ ယဇ်ပလ္လင်ကို တည်၍ ထာဝရဘုရား၏ နာမတော်ကို ပဌာနာတော် ပြု၏။ (ကမ္ဘာဦး ကျမ်း ၁၂:၅၊ ၁၅:၁၇)။ ထာဝရဘုရား၏ နာမတော်နှင့် ပတ်သက်ပြီး အာဗြဟံ၏ အသက်တာ တလျှောက်တွင် ဖော်ပြထားချက် မတွေ့ရသော်လည်း ကမ္ဘာဦးကျမ်း ၁၇ တွင် ထာဝရဘုရားက အာဗြဟံအား စကားပြောစဉ် ဖော်ပြ ထားသည်မှာ- ထိုနောက်၊ အာဗြဟံသည် အသက် ကိုးဆယ်ကိုနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြဟံ အထံတော် မှု၍ ငါသည် အနန္တ တန်ခိုးရှင် ဘုရားသခင် ဖြစ်၏။ ထိုရှေ့မှာ သွားလာ၍ပုံလပ်ခြင်း ရှိလော့။ ကမ္ဘာဦးကျမ်း ၁၇:၁။ ထာဝရဘုရားက သူ့ကိုယ် သူ **“ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်”** အင်္ဂလိပ်လို Almighty God ဟောပြောဘာသာဖြင့် El-Shaddai ဟုဖော်ပြသွားခဲ့ပါသည်။ အာဗြဟံ သည် ထာဝရဘုရား၏ မည်သည့်နာမတော်ကို ပဌာနာပြု ယဇ်ပူဇော် ခဲ့သည်ကို စိတ်ဝင်စား စရာဖြစ်နေပါသည်။ သို့သော် အာဗြဟံသည် ထာဝရဘုရားကို အမြဲတမ်း ကိုးကွယ် ယဇ်ပူဇော်နေခဲ့ပြီး ထာဝရဘုရားမှ ထူးခြားစွာ ချစ်ခင် နှစ်သက်ခြင်းကို ခံရသူ သာမက ရွေးကောက်ခြင်းကိုပင် ခံခဲ့ရပါသည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ် သည် ထာဝရဘုရား၏ နာမတော် အစစ်အမှန်ကို မသိခဲ့ကြောင်း ထာဝရဘုရား ကိုယ်တိုင် မောရှေ ကိုပြောခဲ့ပါသည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ဘုရားသခင်၏ နာမတော် အမှန်ကို မသိသော်လည်း သူတို့၏ ယဇ်ပူဇော်ခြင်း၊ ကိုးကွယ်ခြင်းများကို ဘုရားသခင် လက်ခံခဲ့ကြောင်း တွေ့ရပါသည်။ ဘုရားသခင်နှင့် တိုက်ရိုက်ဆက်ဆံခဲ့သူ ယာကုပ်သည်လည်း ဘုရားသခင်၏ နာမတော်ကိုမေးသော အခါ ဘုရားသခင်မှ မဖြေကြားခဲ့ကြောင်း တွေ့ရပါသည်။

ယာကုပ်ကလည်း၊ နာမတော်ကား အဘယ်သို့နည်း။ အကျွန်ုပ်အား ဘော်ပြတော်မူပါဟု မေးလျှောက်လျှင်၊ ထိုနာမတော် အဘယ်ကြောင့်မေးသနည်းဟု ဆို၍၊ ထိုအခါ၌ ကောင်းကြီးပေး တော်မူ၏။ ကမ္ဘာဦးကျမ်း ၃၂:၂၉

ထာဝရဘုရားသည် ဣဇာက်ကို ထင်ရှားပြသောအခါ နာမတော်ကို မဖော်ပြဘဲ **“အာဗြဟံ၏ ဘုရား”** ဟုသာဖော်ပြခဲ့ပါသည်။ ထိုနေ့မှာ ထာဝရဘုရားသည် ထင်ရှား၍ ငါသည် သင်၏အဘ အာဗြဟံ၏ ဘုရားဖြစ်၏။ မိုးရိပ်နှင့်၊ ငါသည် သင့်ဘက်မှာ ရှိ၏။ ကမ္ဘာဦးကျမ်း ၂၆:၂၄

ထာဝရဘုရားသည် မောရှေနှင့်တွေ့စဉ် သူ့ကိုယ်သူ ဖော်ပြခဲ့သည်မှာ- ငါသည် သင့်အဘ၏ ဘုရား။ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်ဟူ၍၎င်း မိန့်တော်မူ၏။ ထွက်မြောက်ရာ ၃:၆

ထာဝရဘုရား၏ နာမတော်နှင့်ပတ်သက်ပြီး မောရှေက ထာဝရဘုရားကို မေးစဉ် ပြန်လည် ဖြေကြားခဲ့သည်မှာ- **“ငါဖြစ်သည့်အတိုင်း ငါဖြစ်သည် I AM WHOM I AM”** ဟုသာ ဖြေကြားခဲ့ပါသည်။ မောရှေကလည်း၊ --- ထို ဘုရားသခင်၏ နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကိုပြန်၍မေးသောအခါ၊ အဘယ်သို့ပြန် ပြောရပါမည်နည်း ဟုဘုရား သခင်အားမေး လျှောက်လေ၏။ ဘုရားသခင်ကလည်း၊ ငါဖြစ်သည့်အတိုင်းငါဖြစ်၏ ဟူ၍၎င်း၊ ငါဖြစ်သည်ဟု --- မောရှေအားမိန့် တော်မူ၏။ ထွက်မြောက်ရာ ၃:၁၃-၁၄

ထွက်မြောက်ရာ ၃:၁၃-၁၄ ကျမ်းပိုဒ်အရ မောရှေသည် ထာဝရဘုရားကို မည်ကဲ့သို့ ခေါ်ရမည် ဟု မေးခြင်းမဟုတ်။ နောင်လာနောက်သားများကို ပြန်ပြောပြရန်သာ ဖြစ်သည်။ ထိုနည်းတူ ထာဝရဘုရား ကလည်းသူ့ကို နံမည်တပ်ခေါ်ရန် ပြောထား

ခဲ့ခြင်း မရှိပါ။ သို့သော် ဘုန်းတန်ခိုးကြီးမားသော ဘုရားသခင်၏ နာမတော်ကို လေးစားရန်၊ ကောင်းကြီးပေးချီးမွမ်းရန်၊ မထီမဲ့မြင် မပြုရန် အရေးကြီးသလို သမ္မာ ကျမ်းစာတွင်လည်း ဖော်ပြထားပါသည်။ နောက်သက်သေ တခုမှာ ဘုရားသခင်နှင့် ထိတွေ့ ဆက်ဆံခဲ့ရသော မာနေနှင့်ဇနီး ဖြစ်ပါသည်။ သူတို့သည် ရှံဆန်၏ မိဘဖြစ်ပြီး ဣသရေလလူမျိုးကို ဖိလိစတိုလူမျိုးမှ ကယ်တင်ရန် ရှံဆန် ဖြစ်လာမည့် သား ယောက်ျားကို မွေးမြူမည်ဖြစ်ကြောင်း လာရောက်ပြောဆိုပါသည်။ (တရားသူကြီး မှတ်စာ ၁၃:၂-၂၄) ထိုကဲ့သို့ လာရောက်တွေ့ဆုံစဉ် မာနေ၏ ဇနီးသည် အစပိုင်းတွင် သာမန်လူဟုသာ ထင်နေခဲ့သည်။ သို့သော်လည်း ထူးခြားသော ပရောဖက် စကား ကြောင့် ဘုရားသခင်၏လူ ပရောဖက်တစ်ဦး ဖြစ်မည်ဟု ယူဆခဲ့သည်။ ထူးခြားမှုများ သတိထား လာမိသောအခါ ၎င်းပုဂ္ဂိုလ်ကို ဘုရားသခင်၏ ကောင်းကင်တမန်ဟု ထင်လာသည်။ နောက်ဆုံးတွင် မာနေ ဇနီးမောင်နှံ ပူဇော်သော ယဇ်ကို ခံယူပြီး မီးခိုးနှင့် အတူ ကောင်းကင်သို့ တက်သွားသောအခါတွင်မှ သူတို့သည် ဘုရားသခင်နှင့် ဆက်ဆံ နေကြောင်းသိလာပါတော့သည်။ တရားသူကြီးမှတ်စာ ၁၃:၂၂-၂၄

ဘုရားသခင်နှင့် မာနေတို့ဇနီးမောင်နှံတို့ ဆက်ဆံရေးတွင် ထူးခြားမှုတခု ရှိခဲ့သည်။ ၎င်းမှာ- မာနေသည် ဘုရားသခင် (မာနေ စိတ်ထင် ကောင်းကင်တမန်) ကို အမည်နာမ မေးခွဲစဉ်တန်းကလည်း နာမတော်ကို ဘုရားသခင်မှ မပြောပြခဲ့ပါ။



တရားသူကြီးမှတ်စာ ၁၃:၁၇-၁၈  
ထာဝရဘုရား၏ နာမတော်သည် “အံဖွယ်” အင်္ဂလိပ် လို Beyond understanding ဟုဖော်ပြထား ပါသည်။ ဆိုလိုရင်းမှာ လူသားများ နားမလည်နိုင်သော နက်နဲသော အရာ ဖြစ်၏။ ထိုနည်းတူ ဘုရားသခင်၏ နာမတော် အမှန်ကို မည်သူမှ မသိကြောင်း ဗျာဒိတ် ၂:၁၇ တွင်ဖော်ပြ ထားပါသည်။

ကိုယ်တိုင်မှတစ်ပါး၊ အဘယ်သူမျှမသိသော နာမတော်သည် ရှေးထားလျက်ရှိ၏။ ဗျာဒိတ် ၁၃:၁၁-၁၂။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊

နားရှိသောသူ မည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ဝှက်ထားသော မနွှဲကို၎င်း၊ ကျောက်ဖြူ လက်ဖွဲ့ကို၎င်း၊ ထိုကျောက်ပေါ်၌ အကွရာ တင်သော နာမသစ်ကို၎င်း ထိုသူအား ငါပေးမည်။ ထို ကျောက်ကို ရသောသူမှ တပီး အဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ။ ဗျာဒိတ် ၂:၁၇

ငါ၏ ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ဝါ၌ အပ်ပေးတော်မူပြီ။ ခမည်းတော်မှ တပီး အဘယ်သူမျှ သားတော်ကို မသိ။ သားတော်နှင့် သားတော်သည် လင်းစေလိုသော သူမှတပီး အဘယ်သူမျှ ခမည်းတော်ကို မသိ။ မသိ ၁၁:၂၇ ယုံကြည်သူ သားသမီးများသည် ဘုရားသခင်ကို ကိုးကွယ်ဆုတောင်းသည့်အခါ ဘုရားသခင်၏ နာမတော်ကို မည်ကဲ့သို့ အသုံးပြုရမည်နည်း။ အာဗြဟံမှစ၍ ရှေး ဘိုးဘွားများသည် ဘုရားသခင်၏ နာမတော်အမှန်ကို မသိသော်လည်း သူတို့၏ ဆုတောင်း ကိုးကွယ်မှုသည် ဘုရားသခင်ထံ ရောက်ရှိပြီး ဘုရားသခင် လက်ခံခဲ့ ကြောင်း တွေ့ရပါသည်။ ယခုလက်ရှိ အချိန်သည် သခင်ယေရှု ပေးခဲ့သော ဒုတိယ ပဋိညာဉ် အချိန်အခါဖြစ်သည့် အားလျော်စွာ သခင်ယေရှု ပြခဲ့သော သွန်သင်ချက် အတိုင်း လိုက်နာဆောင်ရွက် နေထိုင်ရန်လိုပါသည်။

ဆုတောင်းသည့်အခါ သခင်ယေရှုက သင်ပြထားသည်မှာ **“ကောင်းကင်ဘုံ၌ ရှိ တော်မူသော အကျွန်ုပ်တို့အဘ”** ဟူ၍သုံးရန် ကျမ်းစာ၌ဖော်ပြထားပါသည်။ မသိ ၆:၉၊ လုကာ ၁၁:၂၊ မှန်ပါသည်။ လူသားတိုင်းသည် မိဘများရှိသလို မိဘတိုင်းတွင် နံမည်များ ရှိပါသည်။ ကျွန်တော်တို့၏ မိဘများကို သူတို့၏နံမည်နှင့် ခေါ်ဝေါ် ဆက်ဆံပါက မည်ကဲ့သို့ရှိမည်ကို နားလည်နိုင်ပါသည်။ ထိုနည်းတူ သခင် ယေရှု သင်ပေးသော **“ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ”** ဆိုသော အသုံး အနှုံး သည် လေးနက်မှုရှိပြီး ချစ်ခြင်း မေတ္တာ၏ နက်ရှိုင်းမှုကို ဖော်ပြနေပါသည်။ နာမတော်မြတ်၌- **လောမဲ**

**မြေကိုစိုစေသောမိုးပေါက်များ** (SHOWERS upon The Earth) ဆရာစောစံအောင်  
“ထိုမိုး၏ သက်ရောက်ခြင်းသည် ခိုက်သော မြက်ပင်ပေါ်မှာ ရွာသော မိုးပေး ကဲ့သို့၎င်း၊ မြေကို စိုစေသော မိုးပေးပေါက်များကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။” (ဆာ၊ ၇:၆)

ဤ ဆာလံကျမ်း(၇)သည် ရှောလမုန်ကို ရည်ဆောင်၍ စပ်ဆို ထားသော ဆာလံသီချင်း ဖြစ်သည်။ ရှောလမုန်ဘုရင် အုပ်စိုးခြင်းကိုသာမက အနာဂတ်၌ ခရစ်တော်သည် ကမ္ဘာကို ဘုရင်အနေနှင့် အုပ်စိုးမည့်အရာကိုလည်း ဖော်ပြထားသည်။ ဆာလံ ရေးစပ်သူက နောက်ဆုံးသော ကာလတွင် ကြွလာမည့် မေရှိယ အရှင်သည် မြေငြင့်မတ်ခြင်း၊ တရားမျှတခြင်းဖြင့် အုပ်ချုပ်စိုးစံမည့်အရာကို ကြိုတင်သိမှတ်ဖော်ပြ

ထားသည်။ ထိုမင်း လက်ထက်၌ ငြိမ်သက်ခြင်း၊ ပေါ့ကြယ်ခြင်း၊ ကောင်းကြီး မင်္ဂလာနှင့် ပြည့်လုံမှုသည်ဖြစ်ကြောင်း ဖော်ပြထားသည်(ဂျူး၂-၁၇၊ ဟေရှာ ၁၁။ ၃၂၊ ၁၇)။

ဘုရားဖူး ခရီးသည် ကျွန်ုပ်တို့သည် လောက ကမ္ဘာ့ရေခဲကို လျှောက်လှမ်းရာ၌ မောပန်း နွမ်းနယ်ခြင်း၊ ခြောက်သွေ့လျက် ဖုံးများဖြင့် ပေကျံခြင်း အသက်တာ ရှိကြမည် ဖြစ်သော်လည်း ကျွန်ုပ်တို့ကို ချစ်၍ လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံကာ သုံးရက်မြောက်နေ့၌ သေခြင်းမှထမြောက်သော ကယ်တင်ခရစ်တော်ကို ရှာဖွေသိရှိသူသည် အထက် မိုလ်းကောင်းကင်မှ မြေပေါ်သို့ ဖြည်းညှင်းစွာ ကျလာသော မိုလ်းပေါက်ကြောင့် သန့်ရှင်းစင်ကြယ်ခြင်း၊ ခွန်အားသစ်နှင့် ပြည့်ဝလာကာ လန်းဆန်းသော အသက်တာကို ရရှိကြရမည်ဖြစ်သည်။ ထိုအရှင်ထံ ချဉ်းကပ်ခြင်းဖြင့် အတွင်းစိတ် ဝိညာဉ်၏ စစ်မှန်သော ငြိမ်သက်သာယာမှု၊ ခွန်အား အစွမ်းပြည့်ဝမှု၊ အသက်တာ၌ စင်ကြယ်သန့်ရှင်းမှုများ ခံစားရမည် ဖြစ်ကြောင်း သတင်းကောင်း ပါးလှိုက် ပါသည်။ သင်သည် ထိုအရှင်ထံ ချဉ်းကပ် ခိုလှုံနေပြီလား။ နောက်ကျမှ နောင်တ ရလျှင် အချည်းနှီး ဖြစ်မည်ဖြစ်၍ ယနေ့ပင် ထိုကယ်တင်ရှင် ခရစ်တော်ကို ယုံကြည် ကိုးစား စေလိုပါသည်။

ယနေ့ ဤလောကအချိန်အခါ၌ မတရားမှုများ ရှိနေမည် ဖြစ်သော်လည်း ခရစ်တော် ကြွလာသည့်အခါ မတရားပြု သူတို့ကို တရားစီရင်ကာ လူတိုင်းက ခရစ်တော်ကို ရိုသေကိုးကွယ်ကြမည့် နိုင်ငံတော်ခေတ်ကို မြင်တွေ့ကြရပါမည်။ လူမျိုးတိုင်းက ဘုရား နာမတော်ကို ချီးမွမ်းကြမည်။ James McGranahan ရေးစပ်ခဲ့သော "မင်္ဂလာမိုး ရွာလိမ့်မည်ကဗျား There Shall Be Showers of Blessing" အောက်ပါ သီချင်းကို သီဆိုချီးမွမ်းနိုင်ပါသည်။

ကောင်းကြီးမိုး ရွာချပါလိမ့်မည်၊ မေတ္တာကတိတော် တည်ရှိရာ ... အားဖြည့်ချိန် ဖြစ်စေရန်ကိုယ်တော် ကောင်းကြီးမိုးသွန်းလောင်းချပေး မင်္ဂလာမိုး ရေ ကျွန်ုပ်တို့တွက် လိုရာမိုး၊

ကရုဏာ မေတ္တာမိုးရွာ ရန်၊ ကောင်းကြီးမိုးတွက်ဆုတောင်းပါ။ (အာမင်) (YouTube ၌ အထက်ပါသီချင်းခေါင်းစဉ် အင်္ဂလိပ်စာသားကို ရိုက်၍ ချီးမွမ်းနိုင်ပါသည်။ ။ ဆရာစောစံအောင်



**စုံလင်မေတ္တာ နန်းသီတာအေးရွှေ**

၁ယော ၄:၄။ ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလဲ အောင်ကြပြီ။ အကြောင်းမူကား သင်တို့ဘက်၌ ရှိသောသူသည် လောကဘက်၌ ရှိသော သူထက် သာ၍ ကြီးတော်မူ၏။ ၂ကော ၁၂:၉။ တိုက်ဆိုင်မှု မဟုတ်ပါ။ ဘုရားသခင်၏ သွန်သင်လမ်းပြမှုသည် တစ်နေ့ထဲမှာပင် ကျမ ဖတ်ခဲ့သောစာအုပ်နှင့် ဆရာဟောသော နှုတ်ကပါတ်တော်သည်။ ခေါင်းစဉ် တစ်ခုထဲဖြစ်နေသည်ကို မကြာခန ကြုံရပါသည်။ ကျမ ကို ဘုရားသခင်က အဖဘုရား၏ မေတ္တာတော်သည် စုံလင်သောကြောင့် ကြောက်ရွံ့ခြင်း သံဝေဂ ကို ဖယ်ရှားတတ်သည်ဟု သွန်သင်ခဲ့ပါသည်။ (သံဝေဂ - ပူပန်စေတတ်သည်။ ၁ယော ၄:၁၈) ဇဖက် ၃:၁၆။ မိမိတို့ ဆုတောင်းရမည်။ သူတပါးကို ဆုတောင်းပေးရမည်။ အတွင်းဝိညာဉ်လူသည် ခွန်အား ပြည့်စုံရန် အရင် ဆုတောင်းရမည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ဝိညာဉ် ခွန်အား ပြည့်ဝသူသည် ခရစ်တော်၏ မေတ္တာကို သိနားလည်သည်။ ကိုယ်ခန္ဓာ စိတ် အားနည်းသော်လည်း ဝိညာဉ်ပိုင်းမှ ခွန်အားပြည့်နေရင် ဘာမဆို အောင်မြင် ကျော်လွှား နိုင်ပြီး ပြည့်စုံတယ်လို့လဲ ခံစားရပါတယ်။ စုံလင်သော ဘုရား၏ မေတ္တာ တော်သည် စာတန်နှင့် လောက က ကျမတို့ကို ကြောက်ရွံ့လာအောင် အမြဲခေါ်ယူ တွေးတော နေစေကာမူ အတွင်းမှ ဝိညာဉ်ခွန်အားပေးနေသော ခရစ်တော်၏ မေတ္တာက ဖယ်ရှားပေးနိုင်ပါသည်။

သင်၌ အခက်အခဲဆုံး အခြေအနေမျိုး ရှိနေချိန်တွင် သင်မတတ်နိုင်သော အချိန်၌ ဘုရားသခင်က အကောင်းဆုံးသော အနေအထားတွင် ရှိနေသည်ကို သတိရပါ။ ကျမ အသက်တာမှာ မခံမရပ်နိုင်အောင် စုံစမ်းနောက်ယှက်ခြင်းကို ခံစားရတယ်။ ဘုရား သခင်က ကျမကို စုံစမ်းပါတယ်။ ကျမရဲ့ မိသားစုမှာ မကောင်းတဲ့ ပြဿနာကို ကြုံစေပါတယ်။ စာတန်က ကျမ ခင်ပွန်းသည်နဲ့ ကလေးတွေကို နှောက်ယှက်ပါတယ်။ ဒီလို ပြဿနာ မဖြစ်ခင်မှာ ဘုရားသခင်က ကျမကို ဆရာတစ်ပါးအားဖြင့် နှုတ်ကပါတ် တော်နဲ့ ခွန်အား ပေးထားပါတယ်။ အဲဒီ နှုတ်ကပါတ်တော်ကတော့ ဘုရားသခင်၏ စုံလင်သောမေတ္တာ ဖြစ်ပါတယ်။ လောကရဲ့ ဖြားယောင်းမှု မျိုးစုံကို ခရစ်တော်ကို လက်ခံပြီးသူ သားသမီးတိုင်း မကြာခန တွေ့ကြုံရပါတယ်။ ခရစ်တော်ရဲ့ မေတ္တာကို ရရှိထားသူကတော့ လောကရဲ့ စုံစမ်းမှုကို အောင်မြင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

ကျော်လွှားဖို့ ခွန်အား မရှိရင်တောင်မှ ခရစ်တော်က လက်တွဲပြီး သူ့ဆီပြန်လာအောင် မစမှာ ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ စုံလင်နေတဲ့ မေတ္တာကို မရတဲ့ သူကတော့ အဲဒီ ဖြားယောင်းမှုထဲမှာ ပျော်ပွေ့ပြီး နှစ်မြုပ် ဘဝပျက်သွားမှာ ဖြစ်ပါတယ်။ ကျမ ဒီ နှုတ် ကပါတ်တော်ကို နှလုံးသွင်းနေချိန်မှာ ကျမရဲ့ မိသားစုက ဒီပြဿနာကို တွေ့ကြုံ ရပါတယ်။ ကျမ ကိုယ်တိုင်လဲ ကိုယ်ခန္ဓာ အားနည်းပြီး မကျန်းမမာ ဖြစ်လို့ နှလုံး မထူ နိုင်ချိန်မှာ ကလေးတွေလဲ ကျန်းမာရေး ထိခိုက်လာပြန်ပါတယ်။ ခင်ပွန်းသည်လဲ စုံစမ်းမှု ခံနေရလို့ ကလေးတွေနဲ့ ကျမတို့ မိသားစုတွေ မျက်ရည်နဲ့ ဆုတောင်း ကြပါတယ်။ ကျမ ကျမ်းစာဖတ် ဆုတောင်းရင်း ဘုရားသခင်နဲ့ ခွန်အားယူရင်း ခင်ပွန်းသည်နဲ့လဲ စကားပြောဖြစ်ပါတယ်။ ကျမကို ဘုရားသခင်ရဲ့ စုံလင်တဲ့ မေတ္တာနဲ့ တွေ့ပိုက်ထားပါတယ်။ ဒီစုံစမ်းခြင်းဟာ ရုပ်ဖျက်ပြီးလာတဲ့ ဘုရားသခင်ရဲ့ ကောင်းကြီး မင်္ဂလာလို့ ခံစားမိလာပါတယ်။ စုံစမ်းခြင်းက လွတ်အောင် ထွက်နိုင်ရင် ကောင်းကြီး မင်္ဂလာ ဖြစ်ပေမဲ့ မကျော်လွန် နိုင်ရင်တော့ အမင်္ဂလာ ဖြစ်မှာ ဖြစ်ပါတယ်။ တကယ်ပါ ဘဲ။ မကြာပါဘူး။ ဘုရားသခင်က ဒီစုံစမ်းခြင်းကနေ ကျမတို့ မိသားစုကို လွတ်မြောက် ခွင့် ပေးခဲ့ပါတယ်။ ပထမဦးဆုံး သားလေး နေပြန်တောင်းလာပါတယ်။ ကျမလဲ နေကောင်း လာပါတယ်။ ကျမ အတွက်လဲ ဝင်ငွေရမဲ့ အလုပ်သစ် တစ်ခု ရလာခဲ့ပါ တယ်။ သမီးလေးလဲ ကျောင်းပညာမှာ ထူးချွန်လာပြီး အတန်းထဲမှာ အဆင့်-၁ ရခဲ့ ပါတယ်။ ချစ်ရတဲ့ ချစ်သူ ခင်ပွန်းသည်ဆီကလဲ ချစ်ခြင်းမေတ္တာနဲ့ ကရုဏ်မူကို အရင်ကထက် ပိုရခဲ့ပါတယ်။ အရင်တုန်းက ဘာသာရေး လူမှုရေးတွေကို ပထမ ဦးစားပေးပြီး မိသားစုကို ဒုတိယနေရာမှာထားကာ လျစ်လျူရှုတတ်တဲ့ ခင်ပွန်းသည် ဟာ အခုအချိန်မှာ ကျမတို့ မိသားစုကို ပထမဦးစားပေး ကရုဏ်မူ ချစ်လာခဲ့ပါတယ်။ ဒါဟာ ဘုရားသခင် ပေးတွေ့တဲ့ စုံစမ်းနောက်ယှက်ခြင်းကို အောင်မြင်ခဲ့လို့ ဘုရားပေးတဲ့ ၂ဆသော ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်။ ခရစ်တော်ကို လက်ခံထားသူ ယုံကြည်သူ မိသားစုတိုင်း စုံစမ်းမှုကိုအောင်မြင်၍ ရုပ်ဖျက်ပြီးလာသော ကောင်းကြီးကို ခံစား ရရှိနိုင်ကြပါစေလို့ ဆုတောင်းရင်း --- ။ ။ နန်းသီတာအေးရွှေ

**ခရစ်တော်၏ရုပ်ပုံလွှာ-၉ (ဘာသာပြန် - မင်းအောင်သက်လွင်) (ဇာတိအဖြစ်တော်၏ပုံသဏ္ဍာန်တော်)**

ထိုသားတော်သည် ဇာတိ အဖြစ်တော်၏ ပုံသဏ္ဍာန် ဖြစ်၍ --- ။ (ဟေဗြဲ ၁:၃)



ဟေဗြဲသုဝါဒအား ရေးသားသည့် ဆရာ က ကျမ်းစာ စစ်ချင်းမှာပင် ထူးခြား ပြောင် မြောက်သော ခရစ်တော်၏ ရုပ်ပုံလွှာကို အသေး စိတ် ခြယ်မှုန်း တင်ပြထား ပါသည်။ ခရစ် တော် သည် ဖန်ဆင်းရှင် ဖြစ်ကြောင်း ကြိုတင် ရေးသားခဲ့သည်။ ဤလောက ကမ္ဘာကြီးပင် ဖန်ဆင်း ရှင် ခရစ်တော်ကြောင့် ဖြစ်တည် လာခြင်းဖြစ်သည်။ သူသည် တိတ်ဆိတ် ငြိမ်သက် နေသော ဂါလိလဲအိုင်၏ ကမ်းခြေကို ဖန်ဆင်းခဲ့ပါသည်။ ပထမဦးဆုံးသော မျက်စိ အထူးကု ဆရာဝန် သမားတော် ကြီးပမာ မျက်စိကန်း နေသော သူများ၏ အမြင် အာရုံ မျက်ကြည်လွှာကို ကုသ ပေးနိုင်ခဲ့ပါသည်။ အဘယ့်ကြောင့် ဆိုသော် ခရစ်တော်သည် လူအာဒံကို ဖန်ဆင်း စက သူ၏ မျက်ကြည်လွှာကို ဖန်ဆင်း ခဲ့သောကြောင့်ပင်။ နားပင်း နေသူ၏ အကြားအာရုံကို မူလပကတိ ဖြစ်အောင် ကုသ ပေးခဲ့ပါသည်။ အဘယ့်ကြောင့် ဆိုသော် သူသည် လူ၏ နားစည် ဖြစ်ပေါ်လာပုံကို မူလ ကတည်းက ဖန်ဆင်း သိရှိ ထားသောကြောင့် ဖြစ်သည်။ လက်ခြေ သေနေသော သူကို ခရစ်တော်က ကုသ ပေးနိုင်ခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် လူ့အရိုးအသားကို ဖန်ဆင်းစက သူကိုယ်တိုင် စတင် ထည့်သွင်းခဲ့သော နှာခွံကြောနှင့် ကြွက်သားများ၏ အလုပ်လုပ်ပုံ မူလ အရင်းအမြစ်ကို သိထားသောကြောင့် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် လူ အာဒံကို ဖန်ဆင်းခဲ့သော ဘုရားသခင်၏ ဇာတိ အဖြစ်တော်သည် ခရစ်တော် ထံတွင် ရှိနေသောကြောင့် ဖြစ်ပါသည်။

ဖုန် တထောင်းထောင်း၊ ယင်ကောင် တလောင်းလောင်းနှင့် ရှုပ်ထွေး နေသော ဂါလိလဲ လမ်းပေါ်တွင် လျှောက်လှမ်းခဲ့သော ခရစ်တော်သည် မိုး ကောင်းကင် ကြယ်စင်တန်း နဂါးပတ်လမ်းကြောင်းတွင် ကျင်လည်ခဲ့သော ဘုရား သခင်နှင့် ဇာတိ အဖြစ်တော်ချင်း တူညီပါသည်။

ရှင်ပြန် ထမြောက်တော်မူပြီးနောက် ဆာလောင်နေသော တပည့်တော် များအတွက် ငါးကင်ရန် ဂါလိလဲအိုင် နံဘေးတွင် ထင်းမီးဖိုလေးထဲမှ ထင်းစ တစ်စကို အလင်းထွန်းညှိကာ မီးမွှေးပေးခဲ့သော ခရစ်တော်သည် ဘီလီယံပေါင်း များစွာရှိသည့် ကောင်းကင်ဘုံက ကြယ်စင်များကို အလင်း ထွန်းညှိပေးခဲ့သော ခရစ်တော်နှင့် အတူတူပင် ဖြစ်ပါသည်။

လက်ဝါးကပ်တိုင်ပေါ်တွင် လူတကာက ပိုင်းကြည့်ထားခြင်း ခံရစဉ်က ရေ ဆာလောင်ကာ သောက်ဖို့ရန် တောင်းခံခဲ့သော ခရစ်တော်သည် ဤကမ္ဘာ မြေကြီးပေါ် ရှိ သက်ရှိသတ္တဝါနှင့် သက်မဲ့သစ်ပင်ပန်းမာန်များ သောက်သုံးရန် ရေချိုကို မြစ်ချောင်း အင်းအိုင် များတွင် သင့်တော်သလောက် ဖြည့်ဆည်းပေးခဲ့သူ ဖြစ်ပါသည်။

ခရစ်တော်သည် ဘုရားသခင်၏ ဇာတိ အဖြစ်တော်ကို ထုတ်ဖော် ပြသရန် လူ့လောကသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။ ဘုရားသခင် ကိုယ်တော်မြတ်က လူ့ဇာတိ အသွင် လောကသို့ ဆင်းသက်လာရန် ဖခမည်းတော် ဘုရားသခင်၏ ဇာတိ အဖြစ်တော်၏ ပုံသဏ္ဍာန်တော်ကို ဆောင်ခဲ့ပါသည်။

လန်ဒန်မြို့ ဝရာဗာဂါ စကွဲ အဆောက်အဦး အလယ် ပင်မတိုင် ပေါ်တွင် စိုက်ထူထားသည့် လော့ဒ်နယ်လ်ဆန်၏ ပုံတူ ရုပ်ထုသည် အလွန်မြင့်မားလွန်းသည့် အတွက် ရုပ်ထု၏ ကြွန်အင် လက္ခဏာကို လာရောက်ကြည့်ရှုသူ လူအများ ကောင်း ကောင်း မမြင်ရပါ။ ထို့ကြောင့် လူတွေက လော့ဒ်နယ်လ်ဆန်၏ ကြွန်အင် လက္ခဏာကို ကောင်းကောင်းမြင်နိုင်ရန် အဆောက်အဦး ဗိသုကာ ပညာရှင်များက လူသားများ၏ မျက်စိနှင့် မြင်သောလောက်သော အမြင့် ၆ပေ သာသာလောက်တွင် ရုပ်ထု၏ ပုံတူ ပန်းချီကား တစ်ချပ်ကို ရေးဆွဲ ချိတ်ဆွဲထားလိုက်ရပါသည်။

လူသားများ မြင်နိုင်သည့် နေရာ ကမ္ဘာမြေကြီးပေါ် ဆင်းကြွလာသည့် ခရစ်တော်သည် လူသားများ မမြင်နိုင်သည့် အမြင့်ဆုံး ကောင်းကင်ဘုံက ဘုရားသခင် ၏ ဇာတိအဖြစ်တော်၏ပုံသဏ္ဍာန်ကို ဆောင်ခဲ့သည့်အတွက် ခရစ်တော်ကို မြင်သော သူ သည် ဘုရားသခင်ကို မြင်တာနှင့် အတူတူပင်။

အို သခင် ကျွန်ုပ် ကြေးမုံပြင်ကို ပြုတင်းတံခါး ဘက်သို့ လှည့်ပါရှင် ။  
သို့မှသာ သခင် ဘုန်းတော်ကို ပိုမြင်မိသလို ။  
သခင်အလိုကိုလဲ ပိုသိခွင့်ရမှာပါ။

**မင်းအောင်သက်လွင်**  
(ဝန်ခံချက်။ - ဟန်နရီ ဂရာဗီ ရေးသားသော Exact Representation of His Being အား ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆို ပါသည်။)

အားလုံး အလင်းရရှိရာ သခင်က သူ့အသက်ကို ပေးဆပ်တာ။ လူသား တွေကို ချစ်သော သခင် ကားတိုင်ပေါ်မှာ အသေခံကာ သူ့ အသွေးနဲ့ လူသား အပြစ် လွတ်စေတာ။  
သုံးရက် မြောက်သောနေ့မှာ သူဟာ ပြန်လည် ထမြောက်ကာ လူတွေအတွက် ချစ်ခြင်း မေတ္တာနဲ့ သခင်ဟာ ထာဝရ ရှင်သန်နေသူပါ။ သင့်ရဲ့ ရှင်သန်ခြင်း ငြိမ်ဝပ် စေဖို့ သခင်ထံ ခိုလှုံကြပါစို့။ "သင့်ရဲ့ ရှေ့မှာ ထာဝရဘုရားသည် သင့်နှင့် အတူ တည်ရှိနေပြီး သင့်ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊ စိတ် မပျက်နှင့် ...။ တရားဟောရာကျမ်း ၃၁ : ၈" ။ **နန်ကိုင် Lahpai**

**ကြားအပ်သောစကား** Angel ( Kalay )  
မြေနိမ့်ရာ လုံစိုက်၊ ရေနစ်သူ ဝါးကူထိုး  
ဘဝရဲ့ ခါးသက်သက် များချက်တွေ  
ငါ့နှလုံးသား စူးရှ အို...နာကျင်လှ။  
ငါ့ ဝိညာဉ်လည်း ယောက်ယက်ခတ်ဆဲ  
ငါသည် လဲကျ ထွက်ပြေးခဲ့ရ ငါ့ အတွေးသည်.. သခင် မေ့ပြီ။  
ထိုစဉ် ငါကြား သခင်စကား။ ပြန်မြင်တွေ့လာ သခင် မေတ္တာ။  
ငါ၏ အမှား သခင် သိထားလည်း ခွင့်လွှတ်ပေးမှာ သခင် ပြောလာ။  
ငါသည် ခိုနား သခင် ထံပါး.. ငါ့ ဝိညာဉ်လည်း ငြိမ်းချမ်းသွား။  
နားရှိသောသူ မည်သည်ကား၊ သခင်စကား ကြားစေသား။ ။



**ခွန်အားလက်နက်** သဲမြတ်မွန် ( ဖလမ်း ) Thain Hnem Par  
မိုးသောက်တိုင်မှ၊ နေစောင်းသည်တိုင် ။  
အလုပ်ရှင်များ၊ အလိုကျအောင်  
လုပ်နေခဲ့ရ၊ အလုပ်သမားဘဝ။ စိတ်ကိုပျော်အောင်၊ အားတင်းထားလည်း  
အလိုလိုစီးကျ၊ မျက်ရည်များ။ ဘဝရဲ့ အဖာ၊ မျက်ရည်ဖြစ်တော့မယ်။  
ကျတဲ့ မျက်ရည်ဆုံးရှုံး၊ ဝမ်းနည်းမှုသာ ကျန်ခဲ့ ကျွန်ုပ်တို့ရဲ့၊ အလုပ်သမားဘဝ။  
ဆုံးရှုံးမျက်ရည်အစား၊ ပျော်ရွှင်ခြင်းနှင့်လဲ  
ဝမ်းမြောက်မှုပေးနိုင်သော ကိုယ်တော်  
ဝမ်းနည်းချိန်၌၊ ခွန်အားပေးသော သမ္မာတရား၊ လဲကျချိန်၌  
ကိုင်ဆောင်ရန်ပေးသော၊ မေတ္တာလက်နက် ဝမ်းနည်းမှု၊ ဆုံးရှုံးမှု၊ ကြေကွဲမှု  
အဖြာဖြာထဲမှ အချိန်တိုင်း အကျွန်ုပ်အတွက် ကိုင်ဆောင်နေရန်  
ကိုယ်တော်ပေးသော ခွန်အားလက်နက်....။

**(လက်ဆော့သူ)** ကာတွန်း - မင်းအောင်သက်လွင်



ဘယ်  
ကလေးတွေ  
လက်ဆော့  
အွား တာ လဲကွ  
ဟေ --

ကလေးတွေ  
လက်ဆော့  
တာ မဟုတ်  
ပါဘူး။  
လူကြီးတွေ  
လက်ဆော့  
အွား တာ  
ပါ။

**သခင်ထံခိုလှုံပါ**  
သခင်ရဲ့ စကားကို သင် နားမထောင် သော်လည်း သခင်က သင့်ရဲ့ ဆုတောင်းသံကို နားစွင့်နေသူပါ။ သင်ဟာ သခင်ကို မသိသော်လည်း သခင်က သင့်ကို ချစ်လိုနေဆဲ။ သခင်ကို သိလျှင် နဲ့ ရှောင်ဖယ် စွန့်ခွာ သွားသူကိုလည်း ကယ်တင်ခြင်းကို သခင်က ပေးနေဆဲ။ ကြောက်လန့်စရာ ကြုံတဲ့အခါ သခင်က သင့် ရှေ့မှာ။ စိတ်ညစ်ခြင်းနဲ့ကြုံတဲ့အခါ ကူညီရန် သခင် အသင့် ဖြစ်လိုနေ။ လူသား